

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၀၄

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)နှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၁၀၊ စည်းမျဉ်းခွဲ (က) တို့အရ လစဉ်ကျသင့်အခွန်ပေးဆောင်စေရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) အရ လစဉ်ကျသင့်အခွန်များပေးဆောင်ရန် လိုအပ်ကြောင်း သိရှိရသဖြင့် အောက်ဖော်ပြပါ လ(များ) အတွက် လစဉ်ကျသင့်အခွန်များ ပေးဆောင်ရန် အကြောင်းကြားပါသည်။

အခွန်ပေးဆောင်ရန်လများ

၂။ လိုအပ်သော ငွေသွင်းချလန် () စောင်ကို ပူးတွဲပေးပို့လိုက်ပါသည်။

၃။ ကျသင့်အခွန်များ ပေးဆောင်ပြီးနောက် သုံးလတစ်ကြိမ်ကြေညာလွှာများကို အောက်တွင် လက်မှတ်ရေးထိုးသူထံသို့ -----ခုနှစ်၊ -----လ၊ () ရက်နေ့ထက် နောက်မကျစေဘဲ အရောက်ပေးပို့ရမည်။

ရုံးတံဆိပ်

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

မိတ္တူကို

ရုံးလက်ခံ